



HOLY EUCHARIST CATHOLIC PRIMARY SCHOOL

1a Oleander Drive, St Albans South VIC 3021.

(Entrance via Chedgely Drive)

Phone 8312 0900

www.hestalbanssth.catholic.edu.au



SCHOOL NEWSLETTER – SPECIAL EDITION (1)

Friday 1st May 2020

GOOD SHEPHERD SUNDAY

ကောင်းသောသိုးထိန်းတန်ခိုးနေ့သည် အီစတာတန်ခိုးနေ့၏ စတုတ္ထမြောက် တန်ခိုးနေ့ ဖြစ်ပါသည်။ ဤစကားလုံးသည် ရှင်ယောဟန်ဇပ်ဂေလီတရားမှ ဆင်းသက်လာပါသည်။
နိစ္စတဝရ အန္တတန်ခိုးရှင် ဘုရားသခင် စိတ်နှိမ့်ချသော သိုးတော်စုသည် ရဲရင့်သော သိုးထိန်းရှေ့တွင် ရောက်ရှိသောအရပ်သို့ ရောက်နိုင်ရန် ကောင်းကင်ဘုံ၏ ဝမ်းမြောက်ခြင်း၌ ကျွန်တော်တို့ကို ဦးဆောင်လမ်းပြပါ။ သန့်ရှင်းသောဝိညာဉ်တော် အမြဲတမ်း၊ ဘုရားတစ်ဆူ အမြဲတမ်းရှိစေတော်မူပါ။ အာမင်။



ကျောင်းအုပ်အမှာစာ

ချစ်ခင်လေးစားရပါသော မိဘများနှင့် အုပ်ထိန်းသူများ

Coronavirus သည်ကျွန်တော်တို့၏ လူ့ဘောင်ကို ဆက်လက်လွှမ်းမိုးနေသဖြင့် ဤအချိန်သည် အလွန်ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါသည်။ Holy Eucharist School သည် ပညာရေးကို remote နှင့် online သင်ယူမှုကို ဆက်လက်ပြုလုပ်ရန်သင်နှင့်အတူ တွဲဖက်၍ လုပ်ကိုင်နေပါသည်။ဤအလွန်ခက်ခဲသော အချိန်တွင် ဆရာများ၊ ကလေးများ မိဘများနှင့်ထိတွေ့ဆက်ဆံ နိုင်ရန်နှင့် ပညာပေးနိုင်ရန်အတွက် နိုင်ဆုံး ကြိုးစားနေချိန်တွင် ဘဝ၏ စိန်ခေါ်မှုများစွာ ရှိနေပါသည်။ ဆရာများကလည်း အံ့ဩဖွယ် ကောင်းအောင်ကလေးများ ဆက်လက်ပညာသင်ကြား နိုင်ရန်အတွက် Online နှင့် အိမ်တွင် ပြုလုပ်ရန် အစီစဉ်များမှ တဆင့် သင့်လျော်သော ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ပါသည်။ ကျွန်တော်တို့နှင့် အတူတကွ ပူးပေါင်းပြီး လုပ်ဆောင်မှုတွင်ပါဝင်ပတ်သက်နေကြသည့် ဆရာများ၊ ကလေးများနှင့် မိဘများ အားလုံးကို ကျေးဇူးတင်ရှိပါသည်။ အခြားဝန်ထမ်းများ သည်လည်းကျောင်းဆက်လက် လည်ပတ် နိုင်ရန် ကလေးများအားလုံး စာသင်ယူနိုင်ရန် ကျောင်းနောက်ကွယ်တွင် မမောမပန်းနိုင်အောင် အလုပ်လုပ်နေကြ ပါသည်။ ကျောင်းဆက်လက်လည်ပတ်နိုင်ရန်အတွက် ခေါင်းဆောင်မှု အဖွဲ့ အုပ်ချုပ်ရေးဝန်ထမ်းများနှင့် သင်ကြားရေး အထောက်အကူပြု ဝန်ထမ်းများ သည်လည်းကြိုးစား အားထုတ်ကြပြီး တာဝန်ကျေပွန်စွာ လုပ်ဆောင်ကြပါသည်။ သိရှိမေးမြန်းလိုသော အကြောင်းအရာရှိပါက ကျေးဇူးပြုပြီး ကျောင်းသို့ ဆက်သွယ်ပါ အမြဲတမ်း ကူညီရန် ဆန္ဒရှိပါသည်။

ကျွန်တော်တို့သည် ပုံမှန်မဟုတ်သော အခြေအနေတွင် ရှိနေပြီး အားလုံးသည် မည်သည့်အချိန်တွင် ဆုံးမည်ကို ဘယ်သူမှသေချာ မသိပါ။ ကျွန်တော်တို့ လုပ်နိုင်သောအရာသည် ကျွန်တော်တို့ ဝန်ကြီးချုပ် Daniel Andrews အကြံပေးချက်များကို လိုက်နာပြီး တိုင်းပြည်နှင့် ပြည်နယ်ခေါင်းဆောင်များအပေါ် ယုံကြည်မှုရှိရန်ဖြစ်ပါသည်။

ဘုရားရှင်ကောင်းကြီးပေးပါစေ။

Mr Jeffrey Parker
Principal

Jeffrey.Parker@hestalbanssth.catholic.edu.au

ဒုတိယ(လက်ထောက်) ကျောင်းအုပ်အမှာစာ

ONLINE LEARNING (အွန်လိုင်းသင်ကြားခြင်း)

ဦးစွာပထမ ကျောင်းသားများနှင့် မိဘများအား Remote သင်ယူခြင်းတွင် အစီအစဉ်များကို ပံ့ပိုးကူညီရာတွင် ကြိုးစားအားထုတ်ခဲ့ကြသော ကျွန်တော်တို့၏ ဝန်ထမ်းများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ မိသားစုဝင်များ ဤခက်ခဲသော အခြေအနေတွင် စိတ်ရှည်သည်းခံမှုနှင့် ဖွံ့ဖြိုးမှု အပေါ်စိတ်ရင်းအမှန်နှင့် ကျေးဇူးတင်ရှိပါသည်။ ကျောင်းသားများ၏ Remote သင်ကြားမှု၏ လုပ်ဆောင်မှုများ Covid 19 နှင့်ပတ်သက်သော အရေးကြီးသော သတင်းအချက်အလက် များကို ကျောင်း ဝက်ဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုရန် မမေ့ကြပါရန် ကျောင်းသားများ Year Level အလိုက်သင်ယူခြင်း အစီအစဉ် များကို ကျောင်း ဝက်ဘ်ဆိုဒ် Covid-19 ပိုင်းတွင် ရရှိနိုင်ပါသည်။ ကျေးဇူးပြုပြီး ကျောင်း ဝက်ဘ်ဆိုဒ် www.hestalbanssth.catholic.edu.au တွင် ကြည့်ရှုပါ။

အွန်လိုင်းအားဖြင့် သင်ယူခြင်းမပြုလုပ်နိုင်သော ကျောင်းသားများကို သောကြာနေ့တိုင်း နံနက်(၈း၄၅) နာရီမှ ညနေ (၃း၃၀) နာရီအထိ ကျောင်းခန်းမဆောင် တွင် Learning Pack ကို ရရှိနိုင်ပါသည်။ ကျေးဇူးပြုပြီး သင့်ကလေး၏ ပြီးမြောက်အောင် လုပ်ခဲ့သော စာများကို ကျောင်းခန်းမဆောင်သို့ ပြ ပြန်ယူလာပါ။ အ တန်းဆရာများက ပြန်စစ်ဆေးရန် ဖြစ်ပါသည်။ သင် (သို့) သင့်ကလေးသည် Class Dojo နှင့် Online သင်ကြားမှုတွင် အကူအညီ လိုအပ်ပါက ကျောင်းရုံးသို့ 83120900 တွင် ဆက်သွယ်နိုင်ပါသည်။

ONLINE SAFETY (အွန်လိုင်းလုံခြုံရေး)

ကျောင်းသားများစွာသည် ကျောင်းအချိန်တွင် google classroom များကို အသုံးပြုခြင်းနှင့် ကျောင်းအပြင်မှာ remote သင်ကြားရေးများတွင် ပါဝင်နေကြောင်း သတိပြုမိပါသည်။ ကျောင်းသားများသည် ကျောင်းအချိန်အတွင်း Google classroom နှင့် Class Dojo ကဲ့သို့သော အွန်လိုင်းလှုပ်ရှားမှုများကို ဝင်ရောက် ကြည့်ရှုသင့်သည်။ ဆိုလိုသည်မှာ အထူးသဖြင့် Year 3-6 ထိ နံနက် (၈:၅၀) နာရီတွင် Log on လုပ်ရန် လိုအပ်ပြီး၊ ညနေ (၃:၃၀) နာရီတွင် နောက်ဆုံး log off လုပ်ရန်လိုအပ်ပါသည်။ ကျောင်းသားများသည် ကျောင်းချိန်ပြင်ပတွင် အွန်လိုင်းမှ အသုံးပြုသောအရာများကို ဝင်ရောက်ကြည့်ရှု နေပါက၊ မိဘမ ဘများ၊ အုပ်ထိန်းသူများက ဆ ရာများကို အကြောင်းကြားရန် တောင်းဆိုပါသည်။ ကျောင်းသားများသည် ဖန်သားပြင်ရှေ့တွင် အချိန်အလွန်အကျွံသုံး စွဲ နေ နေရပြီး အနားယူရန် လိုအပ်သည်ကို ကျွန်တော်တို့ စိုးရိမ်ကြပါသည်။ ကျောင်းချိန်ပြင်ပ၌ ကျောင်းသားများ အွန်လိုင်းအသုံးပြုခြင်းသည် အရွယ်ရောက်ပြီးသော လူကြီးများက ကြီးကြပ်မှုမရှိပါက အန္တရာယ်ရှိနိုင်ပါသည်။ သင်၏ပူးပေါင်းဆောင်ရွက်မှု အပေါ် ကျေးဇူးတင်ရှိပါသည်။

COMMUNICATION (ဆက်သွယ်ရေး)

စာသင်ကြားရေးဝန်ထမ်းများသည် အီးမေးလ်များ (သို့) တယ်လီဖုန်းခေါ်ဆိုမှုများကို ချက်ခြင်းတုံ့ပြန်နိုင်မည်မဟုတ်ကြောင်း ကျေးဇူးပြု၍ မှတ်ထားပေးပါ။ ကျောင်းမှနှစ်ရက်အတွင်း ပြန်လည်ဖြေကြားခြင်း ရှိပါမည်။ ကျွန်တော်တို့ မိဘကျင့်ဝတ်စည်းမျဉ်း မူဝါဒတွင် အရေးပေါ်အခြေအနေမှအပ အလုပ်ချိန်ပြင်ပ (သို့) ကျောင်းပိတ်ရက်များအတွင်း တုံ့ပြန်မှုများကို ပြုလုပ်လိမ့်မည် မဟုတ်ဟု သတိမှတ်ထားပါသည်။

CYBERSAFETY (အင်တာနက်လုံခြုံရေး)

ကျွန်တော်တို့၏ကျောင်းသားများသည် remote သင်ယူမှုနှင့် ပါဝင်နေစဉ်တွင် Technology ကိုမကြာခဏ အသုံးပြုတတ်ကြသဖြင့်၊ ကျွန်တော်တို့ အွန်လိုင်း လုံခြုံရေးကို စဉ်းစားရန် အရေးကြီးပါသည်။ ကံမကောင်းစွာ ယနေ့ကျွန်တော်တို့၏ နည်းပညာကြွယ်ဝသော ကမ္ဘာတွင် ကလေးများသည် ကျွန်တော်တို့ထက် နည်းပညာနှင့် ပတ်သက်သော ဗဟုတတ် ပိုမိုကြွယ်ဝကြပါသည်။ ကျောင်းတွင် Cyber လုံခြုံရေးကို အစဉ်အမြဲကိုင်တွယ်နေစဉ် မိဘများက ၎င်းတို့ ကလေးများ ကို အိမ်တွင် အင်တာနက်ကို မည်သို့ အသုံးပြုနေသည်ကို သတိပြုရန်အရေးကြီးပါသည်။ ဖယ်ဒရယ်အစိုးရ၏ အင်တာနက် ဆိုက်ဘာ ဝက်ဘ်ဆိုဒ် (www.esafety.gov.au) သည် မိဘများနှင့် ကလေးများအတွက် သင့်လျော်သော နည်းပညာများအသုံးပြုခြင်းနှင့် အင်တာနက် ပေါ်တွင် လုံခြုံမှုရှိခြင်း တို့အတွက် အလွန်ကောင်းမွန်သော အရင်းအမြစ်ဖြစ်ပါသည်။

အောက်ဖော်ပြပါ အချက်များသည် သင့်ကလေးများကို အွန်လိုင်းပေါ်တွင် လုံခြုံမှုရှိစေရန် ကူညီသည့် အကြံပြုချက်များဖြစ်ပါသည်။

- သင့်ကလေး၏အိပ်ခန်းထဲမှ အင်တာနက် ကရိယာပစ္စည်းများကို ထုတ်ယူပါ။
- ကလေးများကို အင်တာနက်နှင့် ချိတ်ဆက်သော ကိရိယာများကို အသုံးပြုသောအခါ အမြဲတမ်းကြီးကြပ်ကွက်ကဲပါ။ မိဘများက ကလေးများအား ကွန်ပျူတာ များနှင့် ကိရိယာများကို မသင့်လျော်သော အကြောင်းအရာများနှင့် ထိတွေ့မှု မ ရှိစေရန် အ တွက် လုပ်ဆောင်ရန်လိုအပ်ပါသည်။ ကာကွယ်ရန်အတွက် အချို့သော ပရိုကရပ်များနှင့် ဝက်ဘ်ဆိုဒ်များကို ပိတ်ဆို့ခြင်းနှင့် ဝက်ဘ်ဆိုဒ်အသုံးပြုချိန်ကို ကန့်သတ်ချက်ပြုလုပ်ရန်ဖြစ်ပါသည်။

သင့်ကလေးများနှင့် စကားပြောပြီး အားပေးပါ။

မိဘများသည် နည်းပညာအသုံးပြုခြင်းနှင့်ပတ်သက်ပြီး ချဉ်းကပ်ရ လွယ်ကူသဖြင့်ရန် လိုပါသည်။ သင့်ကလေးများသည် အွန်လိုင်းတွင် ဘာလုပ်နေသည်ကို သင့်အားပြောပြရန်လိုအပ်ပါသည်။ အကယ်၍ အွန်လိုင်းအသုံးပြုခြင်းအားဖြင့်၊ အရာတစ်ခုခု မှားယွင်းနေပါက (သို့) အက်ပလီကေးရှင်းများကို တားမြစ် ခြင်းများတွေ့ရှိပါက သတိပြုပါ။ ကလေးများသည် အွန်လိုင်းရရန် အခြားနည်းလမ်းရှာဖွေ လိမ့်မည်ဖြစ်သောကြောင့် ပြဿနာနှင့် သင်၏စိုးရိမ်မှုများ အကြောင်းကို သူတို့ကိုပြောပြပါ။

SCHOOL NURSE PROGRAM 2020 (၂၀၂၀ ကျောင်းသူနာပြု အစီအစဉ်)

ယခုနှစ် မတ်လတွင် ကျောင်းသူနာပြုသည် ကျွန်တော်တို့ကျောင်း၏ Grade-prep ကျောင်းသားများနှင့် တွေ့ဆုံရန် ကျောင်းသို့လာခဲ့ပါသည်။ အက အက်ဖြတ်မှုအစီ ရင်ခံစာအားလုံးကို Prep မိဘများထံ စာတိုက်မှ ပေးပို့ရန် သူနာပြုက အကြံပေးပါသည်။ ကျေးဇူးပြု၍ သူနာပြုအစီရင်ခံစာကို မရရှိသေးပါက ကျောင်းသို့အသိပေးပါ။

NAPLAN 2020

မတ်လ (၂၀) ရက် သောကြာနေ့တွင် ပညာရေးဝန်ကြီးများသည် ၂၀၂၀ ခုနှစ်တွင် NAPLAN ဆက်လက်လုပ်ဆောင်မည်မဟုတ်ဟု ဆုံးဖြတ်ခဲ့ပါသည်။ ဤဆုံးဖြတ်ချက်သည် Covid-19 ကူးစက်ရောဂါမှ သက်ရောက်မှုအရ သိရပါသည်။ ကျောင်းသားများ၏ သာယာဝပြောရေးသည် အဓိက စိုးရိမ်စရာဖြစ်ပြီး၊ ၂၀၂၀ ခုနှစ်တွင် NAPLAN နှင့် ဆက်လက်မသွားရန် ဆုံးဖြတ်ချက်ချသည်။ ၎င်းသည် ကျောင်းခေါင်းဆောင်များ၊ ဆရာများ၊ အထောက်အကူပြု ဝန်ထမ်းများ၊ ကျောင်းသားများ သာယာဝပြောမှုနှင့် ပညာရေး၏ စဉ်ဆက်မပြတ်အာရုံစိုက်မှုကို ရရှိစေသည်။ ဤအဖြစ်အပျက်ကို တုံ့ပြန်သည့်အနေဖြင့် ACARA က မကြာခဏမေးလေ့ရှိသော မေးခွန်းများကို စုစည်းထားသည့် အရာများကို <https://nap.edu.au/information/faqs/naplan2020> တွင် ဝင်ရောက်တွေ့ရှိနိုင်ပါသည်။

ကျေးဇူးပြု၍ သတိထားပြီး လုံခြုံစွာနေပါ။

Mr Michael Bonnici

Deputy Principal/Learning and Teaching Leader

Michael.Bonnici@hestalbanssth.catholic.edu.au